

ပန်းမန်သစ်ခွဲ့လင်လှု၊ လူမှုဘဝသာယာလှ

သံလွင်ဌြိမ်းချမ်းရော်ယာဉ်အတွင်းရှိ ကဆောထယ်နှင့် သောသီဖော်ဂေါ်ကျေးဇူးဝိုင်ဘုံသစ်တော့နှစ်ခု၏ စီမံခန့်ခွဲရေးတို့
အရှင်မြင်းတင်စေမည့် ဒေသခံဌာနကရင်တိုင်းရင်းသူများကိုယ်တိုင်ပြုလုပ်သော သစ်ခွဲပန်း သုတေသန

အစီရင်ခံစာအကျဉ်းချုပ်



ကဆောထယ်ကျေးဇူးဝိုင်ဘုံသစ်တော့ကော်မတီနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလုပ်ရှားမှုကွန်ရရှိထို့မှ
ပူးတွဲပုံနှင့်ထုတ်ဝေသည်။





ပန်းမန်သစ်ခွဲစုံလင်လှ၊ လူမှုဘဝသာယာလှ

ပန်းမန်သစ်ခွဲစုံလင်လှ၊ လူမှုဘဝသာယာလှ

ဒေသတွင်းသုတေသနအတွဲ (၄)



ကအောထယ်ကျေးရွာပိုင်ဘုံသစ်တောက်မတီနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလှုပ်ရှားမှုကွန်ရက်တို့မှ ပူးတွဲပုံနှိပ်ထုတ်ဝေသည်။

ပုံနှိပ်ထုတ်ဝေသည့်နေ့
၄၉၅၂ ၂၀၁၈ ခုနှစ်

ဆက်သွယ်ရန်

KESAN

P.O Box 204, Prasing Post Office
Muang, Chiang Mai, Thailand 50205

Email: info@kesan.asia

Website: www.kesan.asia

Facebook: Karen Environmental and Social Action Network (KESAN)





ပန်းမန်သစ်ခွဲ့လင်လှ၊ လူမှုဘဝဘယာလှ

အစီရင်ခံစာဌီးဆောင်ရေးသားသူ
နော်ပုလဲ

သူသေသီများ
နော်ပုလဲ၊ နော်ဆာယူ၊ နော်ဘွေဝါးဖော်၊ နော်ဘယူးတီးစေး၊ နော်ဘူးလာပလော၊
နော်မူးခိုဖော်

အကြံပေးပုဂ္ဂိုလ်များ
စောဘလောထူး၊ စောဖော်လိန်ထွား

အစီရင်ခံစာ စီစစ်သူ
စောဘလောထူး၊ စောဖော်လိန်ထွား၊

ပုံနှိပ်အိန္ဒိုင်း
နော်ဆီးဆီ

ခါတ်ပုံ
အမျိုးသမီးသူတေသီအဖွဲ့。

ဘာဘာပြန်
စောစိုးဒို

မူပိုင်ခွင့်
ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလူပ်ရားမှုကွန်ရက်ကို ဆက်သွယ်ပါ။



မာတိကာ

အစီရင်ခံစာအကျဉ်းချုပ်	5
နောက်ခံသမိုင်းအကျဉ်းချုပ်	8
မှတ်တမ်းတင်နိုင်ခဲ့သော သစ်ခွဲပန်းမျိုးစိတ်များကို ထပ်မံလေ့လာခြင်း	12
အမျိုးသမီးသုတေသနအဖွဲ့	19
အကြံပြုချက်များ	20
နောက်ဆက်တွဲ (၁) သစ်ခွဲပန်းမျိုးစိတ်၊ အမည်နှင့် အခြေအနေ	21
နောက်ဆက်တွဲ (၂) သစ်ခွဲပန်းမျိုးစိတ်၊ ဒေသအမည်နှင့် သိပ္ပါးအမည်	26
စောအိုမှုးအား အောက်မေ့အရှိအသေပေးဂုဏ်ပြခြင်း	83

အစိရင်ခံစာအကျဉ်းချုပ်

ဤ “ပန်းမန်သစ်ခွဲစုံလင်လူ၊ လူမှုဘဝဘယာလူ” အစီရင်ခံစာသည် ကော်သူးလေ၊ ကရင်ပြည်နယ်၊ မူတော် (အဗျာန်) ခရိုင်တွင်တည်ရှိသည် သံလွင်ပြိုမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ကျေးရွာပိုင်သုံးသစ်တောနစ်ခုဖြစ်သော ကဆောကယ်နှင့်သောသီ၏ဂေါ်သစ်တောနစ်ခု၌ ပြုလုပ်ခဲ့သည့် သစ်ခွဲပန်းသုတေသနတွေ၊ ရှုချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုသစ်ခွဲပန်းသုတေသနကို ဒေသခံ ဌာနနေရာရင်အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလှပ်ရှားမှုကွန်ရက် (KESAN) ၏ အမျိုးသမီးသုတေသနအဲဖွဲ့က တထောင့်တာနေရာကန် ကူညီပို့ပိုးပေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့၊ သစ်ခွပန်းများနှင့်ပတ်သက်ပြီး သူတေသနပြည်ခဲ့ရာတွင် အဆိုပါဒေသအတွင် မျိုးစု (၃၇) မျိုးကဆင်း သက်လာသော သစ်ခွမျိုးစိတ် ၁၂၁ မျိုးရှိကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုအထဲတွင် သိပ္ပါးအမည်နှင့်တက္က ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့သော သစ်ခွမျိုးစိတ်မှာ ၁၁၇ မျိုးရှိပြီး ကျွန်ုရီသောသစ်ခွမျိုးစိတ် ၄ မျိုး၏သိပ္ပါးအမည်ကိုမှ မဖော်ထုတ်နိုင်သေးပါ။ ဤသည်မှာ သစ်ပင်ပေါ်တွင်ပေါက်ရောက်သော သစ်ခွပန်းမျိုးစိတ်များသာဖြစ်သည်။ နောင်တွင် မြေပေါ်ပေါက်ရောက်သော သစ်ခွပန်းမျိုးစိတ်များကိုပါ ထပ်မံလေ့လာမည်ဆိုပါက ယခုတွေ့ရှိချက် ထက်ပိုပြီးများသော သစ်ခွပန်းမျိုးစိတ်အရေအတွက်ကို ပုံမှန်တွေ့ရှိရမည်မှာ အသေအချာ ဖြစ်ပေသည်။





6

ပန်းမန်သစ်ခွါးစံလင်လှ၊ လူမှုဘဝသာယာလှ



တွေ့ရှိခဲ့ရသော သစ်ခွံမျိုးစီတ်အားလုံးထဲက ၁၀ မျိုးသည် ရေးယခင်ကတည်းကနေဆင်းသက်လာသော ဌာနေကရင်တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု၊ အယုံအကြည်နှင့် အသက်ရှင်နေထိုင်မှု၊ စသည်တို့နှင့် ဆက်နွယ်သောသစ်ခွံပန်းမျိုးစီတ်များဖြစ်သည်။

ဒေသခံ ဌာနေကရင်တိုင်းရင်းသူများသည် ငှါးတို့သုတေသနပြုလုပ်ခဲ့သည့်အချင်းအတော့အတွင်း စိန်ခေါ်မှု၊ အခက်အခဲများစွာနှင့်ရင်ဆိုင် ခဲ့ရသော်လည်း ငှါးတို့ကိုယ်တိုင်အတွက်နှင့် ငှါးတို့ပတ်ဝန်းကျင်ရှိလှမှုအသိုင်းအဝန်းအတွက်၊ အထူးသဖြင့် ကျေးရွာပိုင်ဘုံသစ်တော်မီမံခန့်ခွဲရေးတွင် အမျိုးသမီးများဦးဆောင်ပါဝင်လိုစိတ် ထက်သန လာစေရန်အတွက် အကိုးကျေးဇူးနှင့်အတွေ့အကြုံကောင်းများကို ရရှိဖလှယ်နိုင်ခဲ့သည်။

ကဆောထယ်နှင့် သောသီဖော်ကေားရွာပိုင်ဘုံသစ်တော်များအတွင်း ယခုအချင်းအထိ သဘာဝအရင်းအမြစ်နှင့်အမျိုးကွဲများ ကြွယ်ဝရခြင်းမှာ ငှါးသစ်တော်များသည် ရေးယခင်ကတည်းကနေယခုအထိ ဌာနလူထု၏ စီမံခန့်ခွဲထိန်းသိမ်းမှုအောက်တွင်တည်ရှိလာသောကြောင့်သာ ယခုကဲ့သို့ အိုဝင်မျိုးကွဲများစွာ၊ ဥပမာ - ဖော်ပြုခဲ့သည့်အတိုင်း ယခုအချင်းအထိ သစ်ခွံမျိုးစီတ်စုံလင်စွာတည်ရှိနိုင်ခြင်းသာဖြစ်သည်ကို ဒေသခံဌာနေကရင်တိုင်းရင်းသူများကိုယ်တိုင်ပြုလုပ်ခဲ့သော ကြုံသုတေသနကြောင့် ကျွန်ုပ်တို့ ပိုမိုနားလည်လာရသည်။ သို့သော်လည်း ယနေ့အချင်းတွင် များပွားလာသောတော်တွေကိပစ္စည်းတရားမဝင်ကူးသန်းရောင်းဝယ်မှု ကြောင့်နှင့် မြန်မာစစ်တပ်၏ နစ်စဉ်တော်မီးရှို့မှုကြောင့် သစ်ခွံပန်းမျိုးစီတ်များ၏အနာဂတ်မှာ စိုးရိမ်ရသည့်အခြေအနေထဲတွင် ရှိပါသည်။





နောက်ခံသမိုင်းအကျဉ်းချုပ်

ကဆောထယ်နှင့် သောသီဖော်၏ကျေးဇ္ဈာပိုင်ဘုံသစ်တောနစ်ခုသည် မှုပြတ် (အပွဲန်) ခရိုင်မြောက်ပိုင်း၊ သံလွင်ပြိုမ်းချမ်းရေးဥယျာဉ်အတွင်း၌ တည်ရှိသည်။ အဆိုပါသစ်တောများ ထဲတွင် ဌာနနောက်ရင်တိုင်းရင်းသားလူထုက အမြတ်တန်းတန်သိုးထားသော၊ ယုံကြည်ကိုးကွယ်သော သက်ရှိနိုင်မျိုးကဲ့နှင့်သဘာဝအရင်းအမြစ်များစွာ ကြယ်ဝတည်ရှိနေပါသည်။ ထိုသစ်တော များကို နတ်ကောင်းနတ်မြတ်တို့၏၏ဘုံဟုပ် ဌာနနောက်ရင်လူထုက သမှတ်၏၏ကြသည်။ တိုဒေသများအတွင်းနေထိုင်လာခဲ့သော ဌာနနောက်ရင်တိုင်းရင်းသားလူထုတို့သည် ငါးတို့၏မိန္ဒား ဖလာဝလေ့ထုံးတမ်းအစဉ်အလား၊ အသိပညာအတတ်ပညာနှင့် အယုံအကြည်များကိုအသုံးချဖြီး ထိုသစ်တောများကို မျိုးရှိုးစဉ်ဆက် အဆက်ဆက် ထိန်းသိမ်းစောင့်ရောက်ရှိမိခန့်ခွဲလာကြသည်။ ထို့ကြောင့်လည်း ထိုသစ်တောများအတွင်းရှိ ရှိုးရှိုးကဲ့နှင့်သဘာဝအရင်းအမြစ်များမှာ ယနေ့ အထိကြပ်ဝစ္စာ တည်ရှိဆဲ ဖြစ်သည်။

၁၉၉၆ - ၉၇ ခုနှစ်၌ မြန်မာတပ်မတော်သည် မှုပြတ်ခရိုင်အတွင်း ပြင်းထန်သော ထိုးစစ်များဆင်ကာ နယ်မြေရင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုဒေသရှိ ဌာနနောက်ရင် တိုင်းရင်းသားလူထုများမှာ တော့ထဲတောင်ထဲ ထွက်ပြေးတိမ်းရောင်နေထိုင်ခဲ့ရသည်။ နစ်ပေါင်း များစွာ တော့နက်ထဲတွင် တောင်ယာခုတ်ကာ အသက်ရှင်နေထိုင်ခဲ့ရသော်လည်း ဌာနနောက်ရင် တိုင်းရင်းသားလူထုတို့သည် ငါးငါးတို့၏မိန္ဒားဖလာဝလေ့ထုံးတမ်းတမ်းနှင့် အယူအဆများကို မမေ့လေ့ရှုခဲ့ပါ။ ငါးငါးတို့၏ အချင်းချင်းလက်တွဲကာ သူတို့၏သိုးဘွားမြေကို စိတ်အားထက်သန္တာ ထိန်းသိမ်းစောင့်ရောက်လာခဲ့ခြင်းကြောင့် မှုပြတ်ခရိုင် ကရင်အမျိုးသားအစဉ်းအရုံးခေါင်း ဆောင်များ (KNU) နှင့် KESAN တို့က ငါးငါးတို့ကို တယောင့်တနေရာကနေ တတ်နိုင်သမျှပုံးပိုး ကုညီလာခဲ့သည်။ ငါးငါးတို့၏ကြိုးပမ်းမှာက အောင်မြင်မှုရလာသည်နှင့်အာများ ငါးငါးတို့၏ကြိုးပမ်းအား ထုတ်မှုအကြောင်းကိုလည်း လူသိများလာခဲ့သည်။ ထို့ပြင် ကဆောထယ်နှင့်သောသီဖော်၏ ဂေါ်သစ်တောများသည် ဒေသခံဌာနနောက်ရင်တိုင်းရင်းသားလူထုတို့၏ ခလေ့ထုံးတမ်းယဉ်ကျေး မှုနှင့်အပြန်အလှန်ဆက်နွဲယ်နေသည်ကို ပြည်တွင်းပြည်ပရှိ အများပြည်သူက လက်ခံအား ပေးလာခဲ့ကာ သဘာဝပတ်ဝန်းကျင်နှင့်မိမိတို့၏၏ခလေ့ထုံးတမ်းယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရောက်ရန်အတွက် အားထုတ်ကြိုးပမ်းသော ဌာနနောက်ရင်တိုင်းရင်းသားလူထုများကို ငွေကြေးရန်ပုံငွေများဖြင့် ထောက်ပုံအားပေးလာခဲ့သည်။

သို့သော် ၂၀၀၅ ခုနှစ်မှစပြီး ပြင်ပမှသစ်ခွဲပန်းရောင်းဝယ်သူများက ဒေသအတွင်းဝင် ရောက်လာခဲ့ကာသစ်ခွဲပန်းများကို ရေးနှုန်းကောင်းပေးပြီး ဝယ်ယူခဲ့ခြင်းကြောင့် ကဆောထယ်နှင့်သောသီဖော်ဂေါ်သစ်တောများအတွင်းနှင့် အနီးတုတိကိုတွင် တရားမဝင်သစ်ခွဲပန်းရောင်းဝယ် မှုများ တွေ့ော်းဖြည့်းစတင်လာခဲ့သည်။ ၂၀၁၁ နှင့် ၂၀၁၂ နှစ်များသို့ရောက်ရှိခိုန်တွင် သစ်ခွဲပန်းရောင်းဝယ်မှုများစွာ တွေ့ော်းဖြည့်းစတင်လာခဲ့သည်။ ခန့်မှုန်းခြေအရ နစ်စဉ်ပိဿာချိန် သောင်းနှင့်ချို့သောသစ်ခွဲပန်းများမှာ အထက်ကော်ပြေးခြေခဲ့သောသစ်တောများထဲမှ ထုတ်ယူချုံးဆွဲတ်ရောင်းစားခြင်းခံခဲ့ရသည်။

ထိအရာထက်ပို၍သိုးရွားသောအရာမှာ ယနေ့ရှိနဲ့ချိန် သစ်ခွာန်းနှင့် ငြင်း၏အဖွဲ့တန် မူမည်သို့၍ရှိသည်နှင့်ပတ်သက်ပြီး ကရင်လူမျိုးတို့တွင် အသိပညာများလွန်စွာနည်းပါးဆုတ် ယုတ်လာပြီဖြစ်သည်။ သစ်ခွာန်းနှင့်ပတ် သက်ပြီး သေသေချာချာသုတေသနခြင်းမှတဆင့် ပြုစု မှတ်တမ်းတင်ထားမှုများမရှိသောကြောင့် သစ်ခွာန်းမျိုးစိတ် မည်မျှရှိသည်။အရေအတွက်များစွာ ရှိနေသေးသလော၊ သို့မဟုတ် နည်းပါးသွားပြီလော၊ သစ်ခွာန်းများက သဘာဝပတ်ဝန်းကျင်နှင့် ကရင်လူမျိုးတို့၏၏ စလေ့ထုံးတမ်းယဉ်ကျေးမှုများအတွက် မည်မျှအရေးကြီးသည်။ စသည်များနှင့်ပတ်သက်ပြီး သေသေချာချာရေးသားထုတ်ပြန်ထားသော အချက်အလက်များကိုမတွေ့ရပါ။ အိမိုးကွဲဖျက်စီးမှု သို့မဟုတ် ရောင်းဝယ်ဖောင်းကားမှုများစွာကြောင့် အချို့သောသစ်ခွာမျိုးစိတ်များပင် ကျွန်ုင်တို့။ မသိရရှိဘဲ ပျောက်ကွယ်သွားနိုင်သည်။

ယခုကဲ့သို့ စိုးရိမ်ရသည့်အခြေအနေများရှိလာခဲ့ခြင်းကြောင့် (၁) သစ်ခွာန်းမျိုးစိတ်နှင့် အရေအတွက်များကို စနစ်တကျမှတ်တမ်းတင်ခြင်း နှင့် (၂) သစ်ခွာန်းရောင်းဝယ်မှုများကို အမြန်စုံဆုပ်တန် သွားရန် လုပ်ဆောင်ခြင်း၊ စသည့်အရာနှစ်ရှုကို လုပ်ဆောင်ရန် လိုအပ်လာခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကဆောထယ်ကျေးရွာပိုင်းသုံးသစ်တောက်မတီ၊ မူတွေ့ခရိုင် ကော်သူးလေသစ်တော့အား နှင့် KESAN တို့အတူတာကွောတို့ပုံးဆွဲးနေးမှုများပြုလုပ်ခဲ့သည့်နောက်တွင် ကဆောထယ်နှင့်သောသီဖော်ဂေါ်သစ်တောနှစ်ခုအတွက် သစ်ခွာန်းသုတေသန ပြုလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ပန်းများသည် အမျိုးသမီးများအတွက် အရေးကြီးရတနာတာမျိုးဖြစ်ပြီး အမျိုးသမီးတွင် ရှိသော ပန်းများနှင့်ပတ်သက်သည့်အသိပညာမှာ အမျိုးသားများထက် ပိုမိုနက်ရှိန်းသည်ဟု ဌာနေကရင်တိုင်းရင်းသားလူထုတို့က ယုံကြည်ကြသည်။ ထို့ကြောင့် ကဆောထယ်ကျေးရွာပိုင်းသုံးသစ်တော်၏ အမျိုးသမီးသုတေသီအား အဖွဲ့အား KESAN ၏ အမျိုးသမီးသုတေသီအဖွဲ့နှင့်လက်တွေကာ သစ်ခွာပိုးသုတေသနကို ပြုလုပ်ရန် အခွင့်အာကာဟေးအပ်ခဲ့သည်။

ယခုအစီရင်ခံစာသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သော အထက် ပါသစ်ခွာန်းသုတေသန မှုမျှရှိခဲ့သည်တွေ၏ရှိချက်များကို မှတ်တမ်းတင်ထားရှင်းဖြစ်သည်။ တွေ့ရှိခဲ့သော သစ်ခွာန်းမျိုးစိတ်အရေအတွက်၊ နိုင်ငံတကာက သတ်မှတ်ထားသော ခြိမ်းပြောက် ခံနေရသည့်အမျိုးကွဲများတောင်းထဲတွင် ယခုသစ်ခွာန်းများက မည်သည့်အဆင့်တွင်ရှိနေသည်။ သစ်ခွာန်းမျိုးစိတ်အချို့နှင့် ဌာနေကရင်တိုင်းရင်းသားတို့၏ခလေးရှုလုပ်ကျေးမှုတို့အကြား ဆက်နွယ်မှုများ၊ စသည်တို့ကို ကြုံအစီရင်ခံစာတွင် ဖော်ပြုထားသည်။ ထို့ပြင် သစ်ခွာန်းသုတေသန ပြုလုပ်ခဲ့စဉ်ကအမျိုးသမီးသုတေသီများ တွေ့ကြံးရသောအတွေ့အကြုနှင့်သင်ဆန်းသွားကိုလည်း ဖော်ပြုထားသည်။

ကြုံအစီရင်ခံစာ၏ ရည်ရွယ်ချက်မှာ မိမိဒေသအတွင်းပြုဖြစ်စေ၊ အခြားဒေသတွင် ဖြစ်စေ၊ ပေါက်ရောက်နေသော သစ်ခွာန်းများ၏အကြောင်းကို လူထုကိုမိုးသိလေစရန်နှင့်



ပိုမိုတန်ဘိုးထားလာစေရန်၊ ထို့ပြင် သဘာဝဖို့ကဲ့နှင့် ဓလေ့ရှုံးရာယဉ်ကျေးမှုဆိုင်ရာ သုတေသနပြုလုပ်ရေးများ၏ လူထုကိုယ်တိုင် တက်တက်ကြွကြပါဝင်လိုစိတ်များ တိုးပွားလာ စေရန်အတွက် ဤအစီရင်ခံစာက ဥပမာဏောင်းတရာဖြစ်နိုင်မည်ဟု မျှော်လင့်ပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့ကရင်လူထုများအကြား သဘာဝပတ်ဝန်းကျင်နှင့် ဓလေ့ထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်နှင့်အသိပညာများ တိုးပွားများပြားလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ဘိုးဘေးများဆိုခဲ့သည့် “ဒို့များလိုင်းအလွန်လှ ... ကြိမ်ကန်ဖြင့် ကွပ်တော့မှု ပန်းမန်သစ်ခွဲစုံလင်လှ ... လူမှုဘဝ သာယာလှ” ပင်စည်ပေါ်က ပန်းသစ်ခွဲ - ထာဝစဉ်ပွင့်လန်း ပင်စည်မန္တမ္မ်းသမျှ” သကဲ့သို့ပင် သံလွင် ပြိုးချမ်းရေးဥယျာဉ်၏အနုစ်သာရဖြစ်သော ကိုယ်ပိုင်ပြောန်းခွင့်နှင့် ဌာနေကရင်တိုင်းရင်းသား လူထုတို့၏ သဘာဝပတ်ဝန်းကျင်၊ သစ်တော့၊ ဘိုးဘွားမြော့၊ အသက်မွေးဝမ်းကော်ငါးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များသည် ပိုမိုတော့င့်တင်းခိုင်မာလာမည် ဖြစ်သည်။



အမျိုးသမီးသုတေသနအဖွဲ့တာဝန်ခံ
နှင့် KESAN အမျိုးသမီးသုတေသန
အဖွဲ့ဝင်များ

နောက်ပုလဲ

နောက်ဆာယူ



နောက်သွေဝါးဖော်





တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည့်သစ်ခွာပန်းများကို နိုင်ငံတကာကသတ်မှတ်ထားသော
မြိမ်းခြေက်ခံရသည့်အဆင့်နှင့် နှင့်ယူဉ်ပြသည့် ပြဿနား

အမျိုးအစား	အရေအတွက်	IUCN ၏ သတ်မှတ်ချက်
(CITES) ၅။အဆင့်အတန်းသတ်မှတ်ချက် နောက်ဆက်တွဲ (က) Appendix I တရာ်းတွင် ဖော်ပြထားသည့် သစ်ခွာမျိုးစိတ်	၁	မလုံခြုံသောအဆင့် (VU)
(CITES) ၅။အဆင့်အတန်းသတ်မှတ်ချက် နောက်ဆက်တွဲ (ခ) Appendix II တရာ်းတွင် ဖော်ပြထားသည့် သစ်ခွာမျိုးစိတ်	၉၄	စိုးရိမ်ရသည့် အခြေအနေ နည်းသောအဆင့် (LC)
အမျိုးအမည်မသိရသောသစ်ခွာပန်းမျိုးစိတ်	၄	မသိရ
CITES သို့မဟုတ် IUCN တရာ်းတွင် မဖော်ပြထားသော သစ်ခွာပန်းမျိုးစိတ်	၂၂	မသိရ
မျိုးစိတ်	၃၇	

မှတ်တမ်းတင်နိုင်ခဲ့သော သစ်ခွာပန်းမျိုးစိတ်များကို ထပ်မံလေ့လာခြင်း

(က) ကူးသန်းရောင်းဝယ်ခြင်းမှတားမြစ်ထားသည့် သစ်ခွာပန်း

အမည်နှင့်တကွ မှတ်တမ်းတင်နိုင်ခဲ့သော သစ်ခွာမျိုးစိတ် ၁၁၇ မျိုးထဲက ၉၅ မျိုးသည်
မျိုးဆက်ပျက်သုဉ်းလုဆေးတော်ရှင်းတိရဲစွာနှင့်သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ
သဘောတူညီချက် (CITES) ၅။ အဆင့်အတန်းသတ်မှတ်ချက်နောက်ဆက်တွဲ (က) Appendix I နှင့် (ခ) Appendix II တရာ်းဝင်များ ဖြစ်ကြသည်။ ဖော်ခြေခံ Paphiopedilum villosum
သစ်ခွာပန်းမျိုးစိတ်ကို အဆင့်အတန်းသတ်မှတ်ချက်နောက်ဆက်တွဲ (က) Appendix I တွင်ဖော်ပြထားပြီး ကျော်သစ်ခွာပန်းမျိုးစိတ် ၉၄ မျိုးကိုမှ အဆင့်အတန်းသတ်မှတ်ချက်နောက်
ဆက်တွဲ (ခ) Appendix II တွင်ဖော်ပြထားသည်။ ကျော်ရှိသော သစ်ခွာပန်းမျိုးစိတ် ၂၂ မျိုးမှာ
အထက်ပါ တရာ်းနစ်ခုလုံးထဲတွင် ဖော်ပြထားခြင်းမရှိသော သစ်ခွာမျိုးစိတ်များဖြစ်သည်။ ထို့
ကြောင့် ကူးသန်းရောင်းဝယ်ခြင်းမှ တားမြစ်ထားသော သစ်ခွာမျိုးစိတ်များကို ရောင်းဝယ်ခြင်းသည်
အထက်ပါနိုင်ငံတကာ တော်ရှင်းတိရဲစွာနှင့်ကာကွယ်ထိန်းသိမ်းရေးသဘောတူစာချုပ်ကို
ချိုးဖော်ခြင်းဖြစ်သည်။ ဒေသခံလူထုကဗျာ သစ်ခွာပန်းရောင်းဝယ်ဖော်ခြင်းကားမှာကို တားမြစ်သည်။





(က) မျိုးသည်းမည့်အန္တရယ်နှင့်ရင်ဆိုင်နောသည့် သစ်ခွဲမျိုးစိတ်

ဖော်နာခဲ့ခဲ့၏ *Paphiopedilum villosum* သစ်ခွာနှီးမျိုးထိတ်သည် IUCN သတ်မှတ်ချက်အရ မျိုးသည်းမည့် အန္တရယ်ထဲတွင်ရှိနေသည့် သစ်ခွာမျိုးထိတ် (VU) ဖြစ်သည်။ ကြံသစ်ခွာမျိုးထိတ်သည် တော်နာက်ထဲတွင်သာ ပေါက်ရောက်လေ့ရှိသောကြောင့် ရပ်ရွာအနီးဝန်းကျင်တွင် ငါးကို များစွာမတွေ့ရပါ။ ကျွန်ုပ်တို့၏ သစ်တော်ကောင်းများ ရှိနေသေးသည့်အတွက် အထက်ဖော်ပြပါ အဖိုးတန်သစ်ခွာမျိုးထိတ်များကို ယခုအထိ တွေ့ရခြင်း ဖြစ်သည်။ ကြံအဖိုးတန်သစ်ခွာမျိုးထိတ်များကို အချိန်မှာ ကာကွယ်ထိန်းသိမ်းသွားမည်ဆိုလျှင် ကျွန်ုပ်တို့၏ အနာဂတ်သားသမီးလက်ထက်တွင် ငါးတို့ဆက်လက်တည်ရှိနေနိုင်မည်ဖြစ်သည်။ ငါးတို့ကို အချိန်မှာ ကာကွယ်ထိန်းသိမ်းခြင်းမပြုလုပ်ပော်ဘေးမကြောသောအနာဂတ်ကာလည်းအဆိုပ်အဖိုးတန်သစ်ခွာမျိုးထိတ်များ ပျောက်ကွယ်သွားမည်မှာ အငြင်းပွားဖွယ်ရောမရှိပါ။

(က) အမည်မဖော်ထုတ်နိုင်သေးသည့် သစ်ခွဲပန်းမြီးစိတ်

သိပ္ပါအမည်မသိရသေးသည့် သစ်ချွေပန်းမျိုးစီတ် င့်မျိုးနှင့်ပတ်သက်ပြီး သိတတ်နားလည်သည့် ပညာရှင်များ၏အကုအညီကိုယူကာ ဆက်လက်သုတေသနပြုလုပ်ရန် လိုအပ်ပေသည်။ သစ်ချွေပန်းအကြောင်းကို သိတတ်နားလည်သော ပညာရှင်များစွာရှိသော်လည်း ယနေ့အချိန်အထိ အမည်မဖော်ထုတ်နိုင်သေးသည့် သစ်ချွေပန်းမျိုးစီတ်များစွာ ရှိနေသေးသည်။ ထို့ကြောင့် အထက်ပါသိပ္ပါအမည်မသိရသေးသည့် သစ်ချွေပန်းမျိုးစီတ်များကို သိပ္ပါအမည်နှင့်တက္ကသေသာ ချာချာမှတ်တမ်းတင်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်လိုအပ်နေမည်ဖြစ်သည်။

သိပ္ပါဒေသမည်မသိရသေးသောသစ်စွဲပန်းများထဲက အချို့မျိုးစီတ်များမှာ ကရင်ဘာသာအ
မည်နာမများရှိနှင့်ပြီးသားဖြစ်ပြီး အချို့ကိုမှ အနာဂတ်တွင် စနစ်တကျကာကွယ်ထိန်းသိမ်းနိုင်
ရန်တွက် ဌာနေကရင်တိုင်းလင်းသားလူထုကိုယ်တိုင်က အမည်နာမများ သတ်မှတ်ပေးထားပြီး
ဖြစ်သည်။ငါးတို့၏သိပ္ပါဒေသမည်ကို ဖော်ထုတ်နိုင်ရန်အတွက် သုတေသနများဆက်လက်ပုဂ္ဂိုလ်ဆောင်သွား
ရန်အစီအစဉ်ရှိသလို စာအုပ်တေပြီးကို ဖတ်ရှုရှုသော်လည်းကောင်း၊ ပိုမိုရင်းလင်းသောခါတ်
ပုံကိုရိုက်ပူးပြီး ပညာရှင်များအားပြုသမေးမြန်းရှုသော်လည်းကောင်း၊ ထိုသို့သော နည်းများဖြင့်
အမည်မသိရသေးသော သစ်စွဲပန်းမျိုးစီတ်များကို ဖော်ထုတ်သွားမည်ဖြစ်သည်။

ရှေးယခင်ကာတည်းက ဘိုးဘွားများအလွန်တန်ဘိုးထားမြတ်နိုးသော သစ်ခွပ်နဲ့ပါးစိတ်များစွာရှိသည်။ အချို့သောပန်းများကို ဘိုးဘွားများက ကဗျာအလက်းများထဲတွင် သုံးနှုန်းကာ သားသမီးများကို သွန်သင်ဆုံးမရာတွင် ပေမာသက်တအဖြစ် သုံးနှုန်းကြသည်။ အချို့ကို တောင်ယာခုတ်စိုက်ပျိုးလုပ်ကိုင်ရာတွင် အချို့ကာလနှင့် မိုးလေဝါသများ တွက်ချက်ရန်အတွက် အသုံးပြုသည်။ ထိုသို့ ဒေသခံဌာနကရင်တိုင်းရင်းသားတို့၏ ရီးရာဓလေ့ ယဉ်ကော်မှန်

အလွန်ဆက်နွယ်သည့် သစ်ခွာပန်း ၁၀ မျိုးရှိသည်။ ဂင်းတို့မှာ ဖော်မူခါး၊ ဖော်ဆိုးဘော၊ ဖော်စိုးလား၊ ဖော်ထိုကို၊ ဖော်ဖော်ညာ၊ ဖော်မူအယ်၊ ဖော်နာအဲ၊ ဖော်ထိုကို၊ မီဘူးခလိုးနှင့် ဖော်လိုးကောများ ဖြစ် ကြသည်။

ဖော်နာအဲ



ဖော်ထိုကိုနှင့်ဖော်ဖော်ညာ

သားသမီးများကို ကဗျာများဖြင့်သွန်သင်ဆုံးမရာတွင်ဖြစ်စေ၊ တဦးနှင့်တဦး ကဗျာများဖြင့် အပြန်အလွန်ပြောဆို ဆက်ဆံသည့်အချိန်တွင်ဖြစ်စေ၊ ကြုံသစ်ခွာပန်းနှစ်မျိုးကို ရေးလူကြီးများက ဥပမာကောင်းများအဖြစ် တင်စားသုံးနှုန်းကာ ကဗျာဝပ်ဆုံးလေ့ရှိသည်။

ဖော်ဖော်ညာ



ကြုံဖော်နာအဲသစ်ခွာပန်းသည် အေးသော နေရာနှင့် တောနက်ထဲတွင် ပါက်ရောက်သော သစ်ခွာပန်းဖြစ်သည်။ ကြုံသစ်ခွာပန်းသည်အ ပွင့်ကျယ်ပြီး လူ့နားအိမ်နှင့်တူသည်။ ယခုအ ချိန်တွင် ကျွန်ုပ်တို့ အေသာ်ကြုံသစ်ခွာပန်းမျိုးထိတ် ကို ထိန်းသိမ်းတောင့်ရောက်ရန်အလွန်လိုအပ် နေပြုဖြစ်သည်။ ကြုံသစ်ခွာပန်းနှင့်ပတ်သက်ပြီး ရေးလူကြီးများက "တောနက်မှုပွင့် ဖော်နာအဲလို ပင် - တောင့်ထိန်းသွားမည် သမီးဘိုးဘွားမြော်" ဟူ၍ ကဗျာဝပ်ဆုံးထားသည်။ အမိုးယုံမှာ နက်ရှိင်းထဲထပ်သော သစ်တောထဲတွင်သာ ဖော်နာအဲသစ်ခွာရှင်သန်နိုင် သလိုပင်သမီးပို့ သည်လည်း တိုင်းတပါးသို့ မသွားဘဲမိမိဘိုးဘွားရောမြေကို မိမိ၏လေ့လုံးတမ်းများအတိုင်း ထာဝတ္ထုထိန်းသိမ်းတောင့်ရောက်မည့် မျိုးဆက် တဦးအဖြစ် နေသွားမည်ဟု၍ ဖြစ်သည်။



ဖော်ထိုကို





ကြံသစ်ခွံပန်းသည် အဝါရောင်
အဆင်းရှိပြီး အလွန်မွေးကြိုင်သည်။ ရေး
အခါက အလွန်လုပသော မိန်းမပျိုတိုးရှိ
ခဲ့သည်။ သို့သော် မည်သည့်ယောကျား
ပျိုတိုးတယောက်မျှ သူ့ကို အနီးအဖြစ်
လက်ထပ်ယူခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့်
နောင်ဘဝ၌ လူပျိုတိုင်းနမ်းချင်သောပန်း
ဖြစ်ပါတယ် သူမသောခင်သစ္စာပြုတောင်း
ဆိုခဲ့သည်ဟု ရေးလူကြီးများကဆိုသည်။
သူသေသွားသောအခါဖော်ဆိုးဘောသစ်
ခွံပန်းဖြစ်သွားသည်။ ထို့ကြောင့်ကြုံပန်းကို
မြင်ရသည့် လူပျိုဟူသမျှ ထိုပန်းကိုမနမ်းဘဲ
မနေနိုင်ပါ၊ နမ်းရမှော်နပ်ကြသည်ဟု
ရေးလူကြီးများကဆိုသည်။

ဖော်ဆိုးဘော



ရေးလူကြီးများက "ငက်တို့၏သခင် ငက်များ - ပန်းတို့၏သခင် ဖော်မှုးခါး" ဟူ၍
ကဗျာဆိုတားခြင်းရှိသည်။ အဆိုပါကဗျာအတိုင်းပင် ပန်းတို့၏သခင် ဖော်မှုးသည် အခြား
ပန်းအားလုံးထက် မွေးကြိုင်ပြီး စပါး၏ပို့သည် ဖြစ်သည်။ ထို့ကြောင့် ဤနေကရင်တိုင်းရင်း
သားများသည် ဖော်မှုးကို တောတောင်ထဲတွင်တွေ့ပါက သစ်ပင်ပေါ်မှုစွာယူကာ ငှါးတို့အိမ်ခြုံ
ဝင်းထဲရှိ သစ်ပင်ပေါ်သို့ ပြန်လည်ယူဆောင်စိက်ပျိုးလေ့ရှိကြပြီး အလွန်ဂရရှိက်ပေးကြသည်။

စပါးရိတ်သိမ်းချိန်ရောက်
သောအခါ ကြုံပန်းပင်ကို
စပါးပုတ်သောနေရာတွင်
ချထားကြသည်။ ဆန်စပါး
တို့၏ စိညားဖြစ်သော
ကြုံပန်းပင်ကြောင့် ငှါးတို့
၏စပါးထွက်နှုန်းတိုးမည်
ဟုရင်းတို့က အယုံအကြည်
ရှိကြသည်။

ဖော်မှုး





ဖော်ပိုလား

ପ୍ରତିବନ୍ଦିତ



ကြုံသစ်ခွပန်းသည် စိစ္စတ်နက်
ရှိုင်းသော တောနက်ထဲတွင်ပေါက်
ရောက်လေ့ရှိမြို့ ပြိုင်တူပွင့်ကြကာ
အလွန်မွေးကြိုင်သော ရန်းကိုပေးသည်။
ရေးလူကြီးများက "တူနစ်ကိုယ် တ
မူအယ်ပန်းနှစ်ခက်လို - သူကြည်န်းစိုး
ပြိုင်တူ ပွင့်စိုး" ဟူ၍ တမူအယ်ပန်းကို
သုံးကာ ကဗျာစပ်ဆိုကြသည်။ သမီး
ရည်းတေးနှစ်ဦး၏ တော်းအပေါ် တော်းထား
ရှိသောအချို့စိတ်ကို ဖော်ကျူးထားပြီး
တော်းအပေါ်တော်းအကြားချုပ်စင်ကြင်နာ
မှုရှိသောအခါ အများအမြင်အလွန်လှု၏
ဟု အခိုပျို့ယ်ရပါသည်။



ဖေါ်ထိုကို

ဤသစ်ခွဲပန်းသည် စိတ်ထားအလွန်ရှိုးဖြစ်သည်ဟု ရေးလူကြီးများကဆိုပြီး ငါးကို အောက်ချင်းငှက်နှင့် နိုင်းနှင့်တင်စားထားသည်။ "ထိုကို"သည် ကရင်ဘာသာဖြစ်ပြီး အမိပြုယူ မှာ အောက်ချင်းငှက်ဖြစ်သည်။ ငါးကို ဖေါ်ထိုကို (ပန်းထိုကို) ဟုခေါ်ပေါ်ခြင်းမှာ အောက်ချင်းငှက်နှင့်အ ဆင်းတူသောကြောင့်မဟုတ်ပါ။ ဤပန်းပွင့်သောရာသီးသည် အောက်ချင်းငှက်များ သားပေါက်သောအချိန်ဖြစ်သည်။ အောက်ချင်းငှက်ကို ရေးလူကြီးများက အလွန်တန်ဖိုးထားပြီး ဖမ်းယူသတ်ဖြတ်ခြင်းမလုပ်ရန် တားဖြစ်ထားကြသည်။ ထို့ကြောင့် ဤပန်းသည် အောက်ချင်းငှက်များ သားပေါက်ချိန်ရောက်နေပြီကို ရေးလူကြီးများအား သတိမှုစေသောပန်းဖြစ်သည်။

ဖေါ်ဘူးခလ္ားဂေါ်သည် ဖြုံးလတွင်ပွင့်သောပန်းဖြစ်သောကြောင့် ငါးပွင့်ချိန်ရောက်ပြီဆိုလျှင် တောင်ယာနှင့် ကိုင်းစိုက်ပျိုးလုပ်ကိုင်သူ ဌာနေကရင်တိုင်းရင်းသားလူမျိုးတို့ သည် မျိုးစွေ့နှင့်အသီးအန့်ပင်များကို စတင်စိုက်ပျိုးရန် အချိန်ရောက်ပြီကို အလုံအလျောက်သိရှိကြသည်။ တောင်ယာနှင့်ကိုင်းစိုက်ပျိုးလုပ်ကိုင်သူများရာသီနှင့်အချိန်အခါးလေ့လာရန်အတွက် အထောက်အကူပြုသောပန်းဖြစ်သည်။



ဖေါ်ဘူးခလ္ားဂေါ်



ဖေါ်လိုးကော

ဤပန်းသည် မတ်လတွင်ပွင့်သောပန်းဖြစ်သည်။ ထို့ကြောင့် ဤပန်းသည် ဌာနေကရင်တိုင်းရင်းသားလူမျိုးတို့ အတွက် ခုတ်ဖြီးထားက သားတောင်ယာကို နေလှန်းအကြောက်ခံရန်အချိန်တန်နေပြီဖြစ်ကြောင်းကို သတိရစေသော ပန်းတူမျိုးဖြစ်သည်။ တောင်ယာခုတ်ခြင်းမပြီးသေးပါက ထိုအချိန်အတွင်းမြန်ဆုံးပြီးအောင်လုပ်ရမည် ဖြစ်သည်။ အကြောင်းမှာ မိုးရာသီအချိန်နှီးလာပြီဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤပန်းသည် အလုအပအတွက် အရေးပါသောပန်းတူမျိုးဖြစ်သလို တောင်ယာနှင့်ကိုင်းလုပ်စားသူများအတွက် အချိန်အခါးကို အမှတ်ရစေသော ပန်းလည်းဖြစ်သည်။

အထက်ပါဖော်ပြကဲသောပန်းများအပါအဝင် အခြားအဖိုးတန်သော သစ်ခွံပန်းများစွာရှိသေးသည်။ အချို့သော သစ်ခွံပန်းများကို ဌာနေကရင်တိုင်းရှင်းသားတို့က ပြင်ပ သို့မဟုတ်တိုင်းတပါးသို့ ထုတ်ယူရောင်းစားခြင်း မပြုကြပါ။ အကြောင်းမှာ ထိုသစ်ခွံပန်းများသည် ဒေသတွင်း၌သုတေသနရမည်၊ ငှါးတို့ ရှိနေလျှင် စဆန်စပါးများ အထွက်ကောင်းမည်၊ ဖုလုမည်၊ ငှါးတို့ကို ပြင်ပသို့ရောင်းစားလျှင် ဆန်စပါးအထွက်နှုန်းညွှားမည်ဟု ရှေးလူကြီး များက ယုံကြည်ကြသည်။

အမျိုးသမီးသုတေသနအဖွဲ့

သစ်ခွံပန်းသုတေသနကို ကဆောထယ်ကျေးရွာပိုင်ဘုံသစ်တောက်တိုင်း အစိတ်အပိုင်းတရာဖြစ်သည့် အမျိုးသမီးသုတေသနအဖွဲ့မှ သုတေသန ၃ ဦးနှင့် KESAN အမျိုးသမီးသုတေသနအဖွဲ့မှ အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း အမျိုးသမီးသုတေသန ၆ ဦးတို့က လက်တွေဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စဉ်	အမည်	နေရပ်ကြာနေ	တာဝန်
၁	နော်ပုလဲ	တမေခါးရွာ	KESAN အမျိုးသမီးသုတေသန (တာဝန်ခံ)
၂	နော်ဆာယူ	လဲခါးရွာ	KESAN အမျိုးသမီးသုတေသနအဖွဲ့ဝင်
၃	နော်ဘွေဝါးဖော်	စီခဲ့ခြားရွာ	KESAN အမျိုးသမီးသုတေသနအဖွဲ့ဝင်
၄	နော်မူးနိုဖော်	ဖလိုးခါးရွာ	ကဆောထယ်အမျိုးသမီးသုတေသနအဖွဲ့ဝင်
၅	နော်ဘယူးထိုးစေး	တရာ္ဗီးရွာ	ကဆောထယ်အမျိုးသမီးသုတေသနအဖွဲ့ဝင်
၆	နော်ဘူးလာပလော	တာခဲ့ခြားရွာ	ကဆောထယ်အမျိုးသမီးသုတေသနအဖွဲ့ဝင်



နော်ပုလဲ

နော်ဘွေဝါးဖော်

နော်ဘယူးထိုးစေး

နော်မူးနိုဖော်

နော်ဆာယူ



အကံပြချက်များ

ကဆောထယ်နှင့်သောသီဖော်၏ကျေးရွာပိုင်ဘုံသစ်တော့များအတွင်း သဘာဝအေရင်း အမြစ်နှင့်အိုးကွဲများ ထာဝစဉ်ရှင်သန်တည်ရှိရန်အတွက်သော်လည်းကောင်း၊ ထို့အပြင် သစ်ခွပန်းမျိုးထိတ်များအား ပျက်စီးနည်းပါး ပျောက်ကွယ်စေမည့် လုပ်ဆောင်မှုများအစုံးသတ် ရန်အတွက်သော်လည်းကောင်း၊ သံလွှဲပြမ်းချမ်းရေးဥယျာဉ်အတွင်း၌ ကဆောထယ်နှင့်သော သီဖော်၏ကျေးရွာပိုင်ဘုံသစ်တော့နှင့်ခုက္ခ အားဗျားသစ်တော့များနှင့် ချိတ်ဆက်စီမံခွက်၏ခွဲလျက် ဌာနကရင်တိုင်းရင်းသားလူထုမှတ်န်းသီမံးကာကွယ်သောသီးသန်နယ်မြေတရာခြစ် သတ်မှတ် ကာကွယ်သွားမည်ဆိုလျှင် သဘာဝအိုးကွဲများနှင့်ဌာနကရင်လူမျိုးတို့၏ဓလေ့ထုံးတပ်းများ ကို ပိုမိုတိရောက်စွာ ထိန်းသီမံးမြင့်တင်နိုင်မည်၊ တန်ဘိုးထားရာလည်း ရောက်မည်ဖြစ်သည်။

ဒေသခံလူထနှင့်အခြေခံလူမှုအဖွဲ့၊ အစည်းများအတွက် အကြံပြုချက်

- ဒေသအတွင်းရှိ ဒေသခံတညီးချင်းစီသည် သစ်ခွာန်းရောင်းဝယ်မှုကို ရဲရင့်စွာနှင့် စိတ်အား ထက်သန်စွာဖြင့် ထိတိရောက်ကာကွယ်တားဆီးသွားရန်။
 - ဒေသထဲတွင် သစ်ခွာန်းရောင်းဝယ်မှုရှိလာပါက ဒေသခံလူထုသည် တာဝန်ရှိခေါင်းဆောင် များကို အကြောင်းကြား အသိပေးရန်။
 - အခြေခံလူမှုအဲ့အတည်းများသည် ဒေသခံကြောနေကရင်တိုင်းရင်းသားလူထုများနှင့်လက်တွဲကာ မူပြုခြင်းခံရန် KNU ခေါင်းဆောင်များ၏ ပါဝင်လမ်းညွှန်နှင့်အတူ ရေရှည်တွင် သစ်ခွာန်းများကို ထိတိရောက်ရောက် ထိန်းသိမ်းစောင့်ရောက်သွားနိုင်ရေးအတွက် ဆောင်ရွက်ရန်။

KNU ဒေါင်းဆောင်များအတွက် အကြံပြုချက်

မန်မာအစိုးရအတွက် အကံပြချက်

- သတ်ခွပန်းများကို နောက်ဆုံး၌ မြို့ပြများထဲသို့၊ သာ ပြန်လည်ယူဆောင်ရောင်းချလေ့ရှိသော ကြောင့် မြန်မာအစိုးရသည် သတ်ခွပန်းရောင်းဝယ်ယူများကို ထိထိရောက်ရောက်အရေးယူခြင်း အားဖြစ် ပါဝင်ကုည်းဆောင်ရွက်ရန်။
 - ရှေ့တန်းရှိ ငြင်းစီစဉ်တပ်များကို စည်းမဲ့ကမ်းမဲ့တော့မီးရှိ ခြင်းမပြုလုပ်ရန်နင့် မီးရှိ ရှင်းလင်းရန် လိုအပ်သောနေရာကို မီးရှိ ပြီးပါက မီးများကို ချက်ချင်းပြုမီးသတ်ရန်အတွက် ညွှန်ကြားပေးရန် ထို့ပြင် မလိုက်နာပါက အရေးယူဆောင်ရွက်ခြင်းများရှိရန်။
 - ကျေးရွာပိုင်ဘုံသတ်တောာအတွင်းရှိ မြန်မာတပ်မတော်စခန်းများကို ရတ်သိမ်းရန်၊ ကျေးရွာ ပိုင်ဘုံသတ်တောာအနီး(သို့)ငြင်းကိုဖြတ်သန်းဆောက်လုပ်မှုသို့စစ်တပ်ကားလမ်းကိုရပ်တန် ရန်။

- ဤနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်း၊ အသက်ရှင်နေတိုင်မျှပံ့စံ၊ အယုံအကြည်၊ စသည်များနှင့် လိုက်လျောညီတွေမှုမရှိသည့် ဥပပေဒများကို ပြပြင်ပြောင်းလဲခြင်းအားဖြင့် ဤနေတိုင်းရင်းသားလူထု၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရောက်ရေးဓလေ့ထုံးတမ်းနှင့်စည်းမျဉ်းစည်းကမ်းများကို အသိအမှတ်ပြုလေးစားရန်။

နိုင်ငံအတက္ကအသိုင်းအဝန်း

- ဤနေတိုင်းရင်းသားလူထုတို့၏ သစ်ခွံပန်းကာကွယ်ထိန်းသိမ်းစောင့်ရောက်ရေးကြီးပမ်းမှုကို ပိုမိုအား ကောင်းလာစေရန်အတွက် ငင်းတို့လိုအပ်နေသော အသိပညာအတတ်ပညာနှင့် ငွေကြေးပံ့ပိုးများကို တိုက်ရှိက်ပံ့ပိုးပေးရန်။
- မြန်မာနိုင်ငံအတွင်း စီမံကိန်းများကို ပြုလုပ်ရာတွင် ကုလသမဂ္ဂ၏ ဤနေတိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ကြော်စာတမ်းကို လေးစားလိုက်နာခြင်းဖြင့် ဤနေတိုင်းရင်းသားလူထု၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရောက်ရေးဓလေ့ထုံးတမ်းနှင့်စည်းမျဉ်းစည်းကမ်းများ ကို အသိအမှတ်ပြုလေးစားရန်။

နောက်ဆက်တွဲ

နောက်ဆက်တွဲ (၁) သစ်ခွံပန်းမျိုးစိတ်၊ အမည်နှင့် အခြေအနေ

-  - မျိုးသုည်မည့် သစ်ခွံမျိုးစိတ်
-  - မျိုးစိတ်နည်းပါးနေပြုဖြစ်သည့် သစ်ခွံပန်းမျိုးစိတ်
-  - မျိုးစိတ်ရှုနေသေးသည့် သစ်ခွံမျိုးစိတ်
-  - အမည်မသိရသေးသော သစ်ခွံမျိုးစိတ်

စဉ်	အမည် (ကရင်)	သိပ္ပံ့အမည်	Status Appendix	IUCN	ဘေးသင့် အဆင့်
၁	ဖိက်ခို့	<i>Abdomea minimiflora</i> Hook. f.	II		
၂	ဖိမှုလှုက်ဘီ	<i>Acampe ochracea</i> Lindl.	II		
၃	ဖိမှုလှုဝါလှုး	<i>Acampe thailandica</i>			
၄	ဖိမှုလှုဒို့ပျော်	<i>Acampe praemorsa</i> Roxb.	II		
၅	ဖိထွုံးချုပ်ဝါသား	<i>Aerides rosea</i> Loddiges ex Lindl.	II		
၆	ဖိဘံ့ဘူးကို	<i>Ascocentrum curvifolium</i> Lindley.	II		
၇	ဖိဘံ့ဘူးဘို့	<i>Ascocentrum miniatum</i> Lindley.	II		
၈	ဖိဘံ့ဘူးလူး၏	<i>Ascocentrum pusillum</i> Aver.	II		
၉	ဖိဘံ့ဘူးလူး၏	<i>Ascocentrum ampullaceum</i> Roxb.	II		
၁၀	ဖိစုနှုန်းသား	<i>Bulbophyllum bifurcatoflorens</i> Fukuy.			
၁၁	ဖိပို့ဘူး	<i>Bulbophyllum capillipes</i> Rchb.f.	II		
၁၂	ဖိယံ့ဟီးယူးယား	<i>Bulbophyllum careyanum</i> Hook.	II		



စဉ်	အမည် (ကရင်)	သိပ္ပါဒေသအမည်	Status Appendix	IUCN	ဘေးသင့် အဆင့်
၁၃	ဖီယိုဟိုရိုခုံဘီ	<i>Bulbophyllum elassonotum</i> Summerh.	II		
၁၄	ဖီကျုံးသုံးဘီ	<i>Bulbophyllum exiguum</i> (Unknow).			
၁၅	ဖီဘုတေလှုံးဘီ	<i>Bulbophyllum hirtum</i> Lindl.	II		
၁၆	ဖီယိုဟိုရိုလူး	<i>Bulbophyllum lilacinum</i> Ridl.			
၁၇	ဖီကျုံးပျော်	<i>Bulbophyllum lingulatum</i> (Unknow).			
၁၈	ဖီပဲထံ	<i>Bulbophyllum lobbii</i> Lindley.	II		
၁၉	ဖီနိုဝင်း	<i>Bulbophyllum longipes</i> Rchb.	II		
၂၀	ဖီကိုးကု	<i>Bulbophyllum membranifolium</i> Hook. f.	II		
၂၁	ဖီတုပျော်လူး နီသံး	<i>Bulbophyllum picturatum</i> Rchb.f	II		
၂၂	ဖီတုပျော်ဘီဒီ သံး	<i>Bulbophyllum retusiusculum</i> Rchb. f.	II		
၂၃	ဖီဘုတေ	<i>Bulbophyllum rufinum</i> Rchb.f.			
၂၄	ဖီပွဲ့ဗီး	<i>Bulbophyllum sanitii</i> Seidenf.	II		
၂၅	ဖီရာန်လှုံးဘုံး	<i>Bulbophyllum siamense</i> Rchb.f	II		
၂၆	ဖီဘီဂီပျော်	<i>Bulbophyllum sillonianum</i> Rchb.f.			
၂၇	ဖီဂံ့ဗီး	<i>Chiloschista exuperei</i> Guillaumin.	II		
၂၈	ဖီတုပျော်လူးဘီး သံး	<i>Cirrhopetalum strangularium</i> Rchb. f	II		
၂၉	ဖီဖိုးပျော်	<i>Cleisostoma crochetti</i> Gull.			
၃၀	ဖီစာဝါသား	<i>Cleisostoma fuerstenbergianum</i> Kranzl.			
၃၁	ဖီဝါပျော်လူးဘီး	<i>Cleisostoma linearilobatum</i> Seidenf.			
၃၂	ဖီတယ့်ဖီ	<i>Cleisostoma racemiferum</i> Lindl.	II		
၃၃	ဖီပဲဘီ	<i>Coelogyne brunnea</i> Lindl.	II		
၃၄	ဖီဇိုံးပျော်ဖုန်းလူး	<i>Coelogyne fimbriata</i> Lindl.	II		
၃၅	ဖီဘီပျော်ခဲ့ဗီ	<i>Coelogyne lactea</i> Rchb .f.	II		
၃၆	ဖီစဲသိုလ်လူးသား	<i>Coelogyne lentiginosa</i> Lindl.	II		
၃၇	ဖီဘီးလူးကူး	<i>Coelogyne longipes</i> Lindl.			
၃၈	ဖီသုံးဘီးမို့ဗီ	<i>Coelogyne nitida</i> Lindley.	II		
၃၉	ဖီဇိုံးပျော်ဇူးပျော်	<i>Coelogyne pallens</i> Ridl.	II		
၄၀	ဖီဇုံးဘီးပျော်	<i>Coelogyne schultesii</i> S.K.Das.	II		

စဉ်	အမည် (ကရာဇ်)	သိပ္ပါဒေသမည်	Status Appendix	IUCN	ဘေးသင့် အဆင့်
၄၁	ဖီသုံးမိမိနိုင်	<i>Coelogyne trinervis</i> Lindl.	II		
၄၂	ဖီဖူးပူး	<i>Coelogyne triplicatula</i> Rchb.f.	II		
၄၃	ဖီဂါကံ	<i>Cymbidium bicolor</i> Lindl.	II		
၄၄	ဖီစုနှစ်	<i>Cymbidium eburneum</i> Lindl.	II		
၄၅	ဖီဂံကံလူး	<i>Dendrobium aphyllum</i> Roxb.	II		
၄၆	ဖီသံခိုင်သူ	<i>Dendrobium bilobulatum</i> Seidenf.	II		
၄၇	ဖီဘုချုကီ	<i>Dendrobium cariniferum</i> Reichb.f	II		
၄၈	ဖီခီည်ကမ်	<i>Dendrobium chrysanthum</i> Wallich.	II		
၄၉	ဖီလိကီ	<i>Dendrobium chrysotoxum</i> Lindley.	II		
၅၀	ဖီမှုပါ	<i>Dendrobium compactum</i> Rolfe.	II		
၅၁	ဖီဝိုဒ္ဓဝါ	<i>Dendrobium crumenatum</i> Swartz.	II		
၅၂	ဖီဂံထံဘီကရီ သား	<i>Dendrobium crystallinum</i> Rchb. f.	II		
၅၃	ဖီထိုံးကံဘီ လှို	<i>Dendrobium densiflorum</i> Lindl.	II		
၅၄	ဖီဂံထံဘီသားက ဖုန်	<i>Dendrobium devonianum</i> Paxton.	II		
၅၅	ဖီမှုပါလိသား	<i>Dendrobium eriiflorum</i> Griff.	II		
၅၆	ဖီနှုံးထံ	<i>Dendrobium exile</i> Schltr.	II		
၅၇	ဖီဂံထံဘူသား	<i>Dendrobium falconeri</i> Hook. f.	II		
၅၈	ဖီခီည်နီး	<i>Dendrobium fimbriatum</i> Hooker.	II		
၅၉	ဖီဝိုဒ္ဓလိနီ	<i>Dendrobium fytchianum</i> Bateman.	II		
၆၀	ဖီဘီတ်စူး	<i>Dendrobium gibsonii</i> Paxton.	II		
၆၁	ဖီဂံထံဘီသား	<i>Dendrobium gratiosissimum</i> Rchb.	II		
၆၂	ဖီနှစ်ဖိုင်ခိုင်	<i>Dendrobium gregulus</i> Seidenf.	II		
၆၃	ဖီသားကလူး	<i>Dendrobium heterocarpum</i> Wall.	II		
၆၄	ဖီတမူအဲ့	<i>Dendrobium infundibulum</i> Lindley	II		
၆၅	ဖီသားဘီ	<i>Dendrobium lindleyi</i> Steud.	II		
၆၆	ဖီဝိုဒ္ဓဘီသား	<i>Dendrobium luteolum</i> Bateman.	II		
၆၇	ဖီခိုင်သား	<i>Dendrobium parcum</i> Rchb.f.	II		



စဉ်	အမည် (ကရင်)	သိပ္ပါဒေသအမည်	Status Appendix	IUCN	ဘေးသင့် အဆင့်
၆၈	ဖိဂ်ထံ့ဦး	<i>Dendrobium pendulum Roxb.</i>	II		
၆၉	ဖိကမို	<i>Dendrobium pinifolium Ridl.</i>			
၇၀	ဖိဂ်ကံ့လူး	<i>Dendrobium primulinum Lindley.</i>	II		
၇၁	ဖိဘူပျော်	<i>Dendrobium scabringue Lindley.</i>	II		
၇၂	ဖိဆိုဘီဆူုံ	<i>Dendrobium senile Parish ex Rchb.f</i>	II		
၇၃	ဖိဆီးနံတက္း	<i>Dendrobium stuposum Lindl.</i>	II		
၇၄	ဖိနှုန်သိဝါ	<i>Dendrobium sutepense Rolfe ex.</i>	II		
၇၅	ဖိနှုန်သိဘီ	<i>Dendrobium sutepense sub. spp.</i>	II		
၇၆	ဖိထို့ကံ့ဘီ (ဖိဘုခုံ)	<i>Dendrobium thyrsiflorum Rchb.f</i>	II		
၇၇	ဖိဘီဘီ (ဖိဆိုဘီ)	<i>Dendrobium trigonopus Rchb. f.</i>	II		
၇၈	ဖိဆိုဂါး	<i>Dendrobium unicum Seidenfadden.</i>	II		
၇၉	ဖိဂ်ထံ့သူခံကူး သား	<i>Dendrobium wardianum Warner.</i>	II		
၈၀	ဖိဇို့ပျော်သုံးနှုံ	<i>Diploplora truncata Roffe.</i>			
၈၁	ဖိသူပျော်	<i>Epigeneium amplum Lindl.</i>			
၈၂	ဖိဘုခုံလှေးပျော်	<i>Eria amica Rchb. f.</i>	II		
၈၃	ဖိဘုခုံခွဲး	<i>Eria globulifera Seidenf.</i>	II		
၈၄	ဖိထို့ပျော်	<i>Eria javanica (Sw.) Blume.</i>	II		
၈၅	ဖိညုံမဲ့	<i>Eria muscicola (Lindl.)</i>	II		
၈၆	ဖိတအဲ	<i>Eria obesa Lindl.</i>	II		
၈၇	ဖိတို့လှုံ	<i>Eria ornata Lindl.</i>	II		
၈၈	ဖိဆုံးဘီ	<i>Eria pannea Lindl.</i>	II		
၈၉	ဖိမှုလှိုက္ခလုံး	<i>Eria (Pinalia) sp.</i>	II		
၉၀	ဖိခို့နံ့်အဲ	<i>Eria pusilla Lindl.</i>	II		
၉၁	ဖိစုံညှီ	<i>Eria tomentosa J.König</i>			
၉၂	ဖိဂ်ဘီဘီပျော်	<i>Eria xanthochela Ridl.</i>	II		
၉၃	ဖိခုံးပျော်ဘီ	<i>Flickingeria macraei Lindl.</i>			
၉၄	ဖိခုံးဘီ	<i>Gastrochilus bellinus Rchb.f</i>			

စဉ်	သိပ္ပါအမည်	သိပ္ပါအမည်	Status		တိုပန်း
			Appendix	IUCN	
၉၅	ဖီသံသမျဝါ	<i>Holcoglossum subulifolium</i> Rchb. f.	II		
၉၆	ဖီလါမ်	<i>Liparis plantaginea</i> Lindl.	II		
၉၇	ဖီထို့ကဲ	<i>Liparis viridiflora</i> Blume.	II		
၉၈	ဖီထွေ့ဗီလျည်း	<i>Luisia macrantha</i> Blatt.			
၉၉	ဖီထွေ့ဗီရံ	<i>Micropora rostrata</i> Roxb.	II		
၁၀၀	ဖီယုံဗီ	<i>Oberonia acaulis</i> Griff.			
၁၀၁	ဖီမှုံ့အူ	<i>Oberonia falconeri</i> Hook.f.			
၁၀၂	ဖီသူက်	<i>Ornithochilus difformis</i> Schlechter.	II		
၁၀၃	ဖီကဗျာ	<i>Otochilus albus</i> Lindl.			
၁၀၄	ဖီသိလှုံးဘီ	<i>Panisea tricallosa</i> Rolfe			
၁၀၅	ဖီသိလှုံး	<i>Panisea uniflora</i> Lindl.	II		
၁၀၆	ဖီနှုံးအ	<i>Paphiopedilum villosum</i> Lindl.	I	VU	
၁၀၇	ဖီပြု့ဘုံး	<i>Pholidota articulata</i> Lindl.	II		
၁၀၈	ဖီစုံသူ့	<i>Pholidota convallariae</i> Hook.f.	II		
၁၀၉	ဖီတုံးဘုံး	<i>Pholidota imbricata</i> Roxb.	II		
၁၁၀	ဖီကုံးဘုံး	<i>Pinalia stricta</i> Lindley.	II		
၁၁၁	ဖီသုံးဘုံးဘုံး	<i>Pleione maculata</i> Lindl.	II		
၁၁၂	ဖီထို့ကံးဘုံး	<i>Porpax lanii</i> Seidenf.			
၁၁၃	ဖီထွေ့ဗီပို့ပို့	<i>Rhynchostylis retusa</i> Blume.	II		
၁၁၄	ဖီဟုံးဘုံး	<i>Schoenorchis gemmata</i> Lindl.	II		
၁၁၅	ဖီပစီးဘုံး	<i>Smitinandia micrantha</i> Lindl.	II		
၁၁၆	ဖီပသာ့	<i>Stelis gracilis</i> (Unknow).			
၁၁၇	ဖီတဆုံးကို့ဘီပျော်	<i>Sunipia rimannii</i> spp (Unknow).			
၁၁၈	ဖီအော်	<i>Thrixspermum centipeda</i> Lour.	II		
၁၁၉	ဖီထို့ကံးကနာ	<i>Thunia alba</i> Lindl. Rchb. f.			
၁၂၀	ဖီသံတမူလှုံး	<i>Vanda bensonii</i> Bateman.	II		
၁၂၁	ဖီသံတမူလှုံး	<i>Vanda bensonii</i> Bateman.	II		
စုစုပေါင်းသစ်ခွံပန်း မျိုးစိတ် ၁၂၁ မျိုး					



Abdominea, Acampe

နောက်ဆက်တွဲ (၂) သစ်ခွဲပန်းမျိုးစိတ်၊ ဒေသအမည်နှင့် သိပုံအမည်



ပီကုခိုင် - *Abdominea minimiflora* Hook. f.



ပီမှောယူကံ့ဘီ - *Acampe ochracea* Lindl.

Acampe, Aerides



ဖီမှုလူ့ခို့များ – *Acampe praemorsa* Roxb.



ဖီတံ့်ဗုဏ်ဝါသး – *Aerides rosea* Loddiges ex Lindl.



Ascocentrum



မီဘံ့ဘူးစ် – *Ascocentrum pusillum* Aver.



မီဘံ့ဘူးဂိုး – *Ascocentrum curvifolium* Lindley.

Ascocentrum, Bulbophyllum



ပန်းမန်သစ်ခွဲစံလှု – *Ascocentrum ampullaceum Roxb.*



ပန်းမန်သစ်ခွဲစံလှု – *Bulbophyllum membranifolium Hook. f.*



Bulbophyllum



မီပစိုးမျှ။ – *Bulbophyllum capillipes* Rchb.f.



မီယိုဟီးမူးတီ – *Bulbophyllum elassonotum* Summerh.

Bulbophyllum



မိတ်ပျော်လေးခါသံနှ - *Bulbophyllum picturatum* Rchb.f.



မိရှန်သာပျော် - *Bulbophyllum bifurcatoflorens* Fukuy.

Bulbophyllum



ଶିଯିଶ୍ରୀଲାଙ୍କାନା: - *Bulbophyllum lilacinum* Ridl.

Bulbophyllum



မိကျးသုတေသန – *Bulbophyllum exiguum* Unknown.

Bulbophyllum



မြို့ရှာန်လုံသံ
Bulbophyllum siamense Rchb.f.



မြို့ထိုးဟီးရှုံးလှား
Bulbophyllum careyanum Hook.



မြတ်ပျော်ဘီးသံ – *Bulbophyllum retusiusculum* Rchb. f.

Bulbophyllum



မီဘုစ္စလှုခိုး – *Bulbophyllum hirtum* Lindl.



မိပုံခုံ – *Bulbophyllum sanitii* Seidenf.

Bulbophyllum



ပိန္ပု၏ – *Bulbophyllum longipes* Rchb.

Bulbophyllum



ଶ୍ରୀମତୀ - *Bulbophyllum rufinum* Rchb.f

Chiloschista



ခိုက်ခိုင် – *Chiloschista exuperei* Guillaumin.

Coelogyn



ଫେରି - *Coelogyn brunnea* Lindl.



Bulbophyllum, Cirrhopetalum



မိဘဂီဒ္ပ္ပါ – *Bulbophyllum sullenianum* Rchb.f.



မိတ်ပျောလုံခိုံသံ – *Cirrhopetalum strangularium* Rchb. f

Cleisostoma, Coelogyne



မီစေတါသံ - *Cleisostoma fuerstenbergianum* Kranzl.

မီဝါယျာလှုးစီ - *Cleisostoma linearilobatum* Seidenf.



မီစိုးယျာကဖို့လှု - *Coelogyne fimbriata* Lindl.

Cleisostoma



ଶିତ୍ୟପାତ୍ର - *Cleisostoma racemiferum* Lindl.



ଶିଲ୍ପିଗୀ – *Dendrobium chrysotoxum* Lindley.



Cymbidium, Coelogyne



မီဂိုက်
Cymbidium bicolor Lindl.



မီစဲသူပျော်
Coelogyne triplicatula Rchb.f.



မီစဲသို့လူးသား – *Coelogyne lentiginosa* Lindl.



မြို့သုတေသန
Coelogyne nitida Lindley.



မြို့စုံဘီပျား – *Coelogyne schultesii* S.K.Das.



မြို့စိုံပျားရဗ္ဗာ – *Coelogyne pallens* Ridl.



Dendrobium



မိဂုံးထံဘီကရီသား – *Dendrobium crystallinum* Rchb. f.



မိဝ္ဒုံးလါနီ

Dendrobium fytchianum Bateman.



မိဂုံးထံသူသား

Dendrobium falconeri Hook. f.

Dendrobium



မြို့မြို့လီ – *Dendrobium compactum* Rolfe.



မြို့မြို့ညှိုနီး – *Dendrobium fimbriatum* Hooker.

Dendrobium



ଶ୍ରୀଲଙ୍କାରେ – *Dendrobium chrysanthum* Wallich.

Dendrobium



ශිවා:ගල: – *Dendrobium heterocarpum* Wall.



Dendrobium



မီဂံကံုလုံး – *Dendrobium primulinum* Lindley.



ဒီန်စိုးအီးရီး - *Dendrobium gregulus* Seidenf.



ဒီဆိုဘီဆူး - *Dendrobium senile* Parish ex Rchb.f.



52

ပန်းမန်သစ်ခွါးစုံလင်လှ၊ လူမှုဘဝသာယာလှ

Dendrobium



မြိုက်ပျော် – *Dendrobium scabringue* Lindley.



ဂိုဏ်ထံခိုင့် – *Dendrobium pendulum* Roxb.



မီကဆို – *Dendrobium pinifolium* Ridl.



ဖြွေ့ကျိုးသို့ – *Dendrobium sutepense* sub. spp.

Dendrobium



မီဂုံးထံဘီသားကဖူး – *Dendrobium devonianum* Paxton.

Dendrobium



မီထိုင်ကံုဘီလီ – *Dendrobium densiflorum* Lindl.



Dendrobium



ဒီဘုချံကို – *Dendrobium cariniferum* Reichb.f.



 തീര്മ്മയിലിംബ: - *Dendrobium eriiflorum* Griff.



ජීව්දූපි – *Dendrobium crumenatum* Swartz.



Dendrobium



မိတ္တမူအော် – *Dendrobium infundibulum* Lindley.



မီ္ခားသိုဝါ – *Dendrobium sutepense* Rolfe ex.



မိုဝင်္ဂီဒ္ဓဘီသာ: – *Dendrobium luteolum* Bateman.



မိုဂံ့ကံ့လူ: – *Dendrobium aphillum* Roxb.



Dendrobium



မီသေးဘိ
Dendrobium lindleyi Steud



မီဆိုဂို
Dendrobium unicum Seidenfadden



မီခိုဗျာ - *Dendrobium parcum* Rchb.f.



မီဘီဘီ (ဖိဆိုဘီ) – *Dendrobium trigonopus* Rchb. f.



မီဇုန်ထံ – *Dendrobium exile* Schltr.

Dendrobium



ଶିର୍ଦ୍ଦିନ ପାତାଳି – *Dendrobium wardianum* Warner.

Dendrobium



မီထိုင်ကံ့သီ (မီဘုချု) – *Dendrobium thyrsiflorum* Rchb.f.



Diploplora, Dendrobium



● ဒီဇိုင်ပျော်ရုံးနှု – *Diploplora truncata* Roffe.



● ဒီဆီအိုတက္ကာ – *Dendrobium stuposum* Lindl.



ဒီဘုခ္ခာ – *Eria globulifera* Seidenf.



ဒီစည်း – *Eria tomentosa* J.König.



မီည်ခဲ - *Eria muscicola* Lindl.




မီတအဲ - *Eria obesa* Lindl.



မိတ္ထိလုံ – *Eria ornata* Lindl.



မိတ္ထိဒုလုံးပျော် – *Eria amica* Rchb. f.



မီဆိုဘီ - *Eria pannea* Lindl.



မီစုညီ - *Eria tomentosa* J.König.



မီဘူး - *Epigeneium amplum* Lindl.



Eria, Flickingeria



ဖီရို့န္တဘီပျော် – *Eria xanthocheila* Ridl.



ဒီချုံးပျော် – *Flickingeria macraei* Lindl.



Gastrochilus, Luisia



ဗီခဲ့ဘူး – *Gastrochilus bellinus* Rchb.f



ဗီထွေ့ဗိုည္တညီ – *Luisia macrantha* Blatt.



Micropora, Otochilus



မိတ္ထိရဲ့ – *Micropora rostrata* Roxb.



မိကဗျာ – *Otochilus albus* Lindl.



ဒီဇူကံ - *Ornithochilus diffiformis* Schlechter.



Oberonia, Paphiopedilum



မီမှုံအဲ - *Oberonia falconeri* Hook.f.



မီနှုံအဲ - *Paphiopedilum villosum* Lindl.



ဖီစ္စသူ့ – *Pholidota convallariae* Hook.f.



ဖီသိလုံဘီ – *Panisea tricallosa* Rolfe.



Panisea, Pholidota



မီသိလှ – *Panisea uniflora* Lindl.



မီပွဲသူ – *Pholidota articulata* Lindl.



မိက်ဖို့ – *Pinalia stricta* Lindley.



မီသုံးဟို့ – *Pleione maculata* Lindl.


Porpax, Thunia, Rhynchostylis



မြတ်ပန်ကံနှိုင်
Porpax lanii Seidenf.



မြတ်ပန်ကီးကနာ
Thunia alba Lindl. Rchb. f.



မြတ်ပန်ချို့ပို့ပါ – *Rhynchostylis retusa* Blume.

Schoenorchis, Smitinandia



မီဟုန်း - *Schoenorchis gemmata* Lindl.



မီပတိထံ - *Smitinandia micrantha* Lindl.



ဖီတဆဲရိကို့ဘီပျော် – *Sunipia rimannii* spp (Unknown)

Thrixspermum, Vanda



ပီဇ္ဈိ – *Thrixspermum centipeda* Lour.



ပီသံတမူလါ – *Vanda coerulea* Griff.

Vanda



ଶିଖତମ୍ବୁଦ୍ଧି: – *Vanda bensonii* Bateman.

စောအိမ္မားအား အောက်ဖွေအရှိအသေပေးဂုဏ်ပြခြင်း

ဌာနနောက်ရင်တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ခွဲဝင်သူလူထဲခေါင်းဆောင် မြန်မာစစ်တပ်၏ သေနတ်အောက်၌ ကျစွားသွားခြင်း

စောအိမ္မားအား ၁၉၈၅ ခုနှစ်၊ ဇူလိုင်လတွင် လယ်မှုပဲလောဒေသရှိသူ၏မိဘများလယ်တဲ့ ပေါ်တွင် မွေးဖွားခဲ့သည်။ (အချို့က သူ့ကို လယ်ဝါးဖေါ်ပါဟုပေါ်သည်။) အမို့ပြုပါယာ လယ်ဝါးဖေါ်၏ စောအိမ္မားအား အလယ်တန်းကျောင်းအောင်မြင်သည်အထိ ကျောင်းတက် ခဲ့ပြီးသည့်နောက်တွင် စောအိမ္မားအား ကျောင်းထွက်ကာ ၂၂.၆၆%မိဘများလုပ်ကိုင်လာခဲ့သည့် မိရိုးဖလာ လယ်ယာလုပ်ငန်းတွင် ဝင်ရောက်ကုညီလုပ်ကိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်နောက်ပိုင်းတွင် လယ်မှုပဲလောရွာသည် မြန်မာတပ်မတော်၏ ထိုးစစ်နှင့် ကျေးရွာမီးရှိ၏ ရှုက်သီးမှုများကြောင့် ပျက်စီးခဲ့ရသည်။

စောအိမ္မားအား စစ်ဘေးကြောင့် ပြည်တွင်းပုန်းရောင်ခုကွာသည်တိုးဖြစ်ခဲ့ရသလို ၂၀၀၃ ခုနှစ်တွင် တော့တွင်းရှိ စစ်ပြီးခုကွာသည်တိမ်းရောင်နေထိုင်ရာနေရာ တနေရာ၌ နေဖော်သာ နှင့်အိမ်ထောင် ကျခဲ့သည်။ သူအိမ်ထောင်ကျခဲ့သည့်အချိန်မှစ၌ သေဆုံးသွားသည်အထိ သားသမီးရတနာ ၇ ဦး ထွန်းကားခဲ့သည်။

၂၀၀၆ ခုနှစ်မှစ၌ပြီး သူသည် အေသွောင်းသဘာဝပတ်ဝန်းကျင်နှင့်ဖို့ကွဲသူတေသန ပြုလုပ်ရေးခေါင်းဆောင်တိုးအဖြစ် KESAN နှင့်အတူတူလာက်တွဲအလုပ်လုပ်ခဲ့သည်။ ၂၀၁၀ ခုနှစ်၌ သူသည် ကဆောထယ်သစ်တော့အတွင်း မျောက်လွှာကျော်နှင့်ပတ်သက်ပြီးသူတေသန များပြုလုပ်ခဲ့သည်။ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့အ ကြားဦးကဆောထယ်ကျေးရွာပိုင်းဘုံးသစ် တော်၏ ကော်မတီချုပ်တိုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကနေစပြီး မြန်မာတပ်မတော်မှ သူအားပစ်သတ်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ သူသည် လူသောဖော်အားဖြူး၏ အိမ့်ကွဲထိန်းသိမ်းတောင့်ရောက်ရေးနှင့် သူတေသနပြုလုပ်ရေးတာဝန် ခံတိုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စောအိမ္မားအား ၁၉၈၅ ခုနှစ်မှစ၌ ကပ်ကပ်ကပ် လက်တွဲလုပ်ကိုင်လာခဲ့သူလုပ်ဖော်ကိုင်ဖက် တိုးဖြစ်ပြီး အေသွောင်း၌ သူသည် တော်ရှိုင်းတိရရှိန်၊ လင်းနှင့် အား ဝါးနှင့် ပန်းမန်သစ်ပင်၊ စသည်များနှင့်ပတ်သက်သည့် အိမ့်ကွဲသူတေသနများကိုဦးဦးဆောင်လာခဲ့သူတိုးဖြစ်သည်။ သူလေ့လာရရှိသောအချက်အလက်များကို မူကြမ်းအဖြစ် စုဆောင်းရေးသားကာ လက်တွဲ တာဝိုင်ထုတ်လုပ်နိုင်ရန်အတွက် သူကြိုးပမ်းလာခဲ့သည်။ သူသည်တရေးဝါသနာပါသူတိုးဖြစ်သည်။ သူရေးသားခဲ့သောအကြောင်းအရာအများစုံကို KESAN ၏ သူးလေကော်ဝေမှုဂုဏ်တွင် အကြိုင်ပေါင်းများစွာ ထည့်သွင်းဖော်ပြုလေ့ရှိသည်။

၂၀၁၇ ခုနှစ်၊ အောက်တိဘာလ ၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနတိုင်းရင်းသားများနေ့၏အတိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ကဆောထယ်ကျေးရွာပိုင်းဘုံးသစ်တော်

အကြောင်းကို ရှိက်ကူးတင်ဆက်ထားသော ရပ်သံမှတ်တမ်းအား မိတ်ဆက်ပြသထုတ်ပြန်ရာတွင် စောအိမ္မားသည် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပါဝင်ကူညီခဲ့သည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလထဲတွင် စောအိမ္မားသည် သံလွင်ပြမ်းခမ်းရေးဥယျာဉ်အတွင်းရှိ အမြားသော ဌာနေကရင်တိုင်းရင်းသားလူထုခေါင်းဆောင် ၁၂၅ နှင့်အတူ Indigenous and Community Conserved Areas (ICCAs) ဒေါ်ဌာနတိုင်းရင်းသားနှင့် အများပြည့်သူထိန်းသိမ်းစောင့်ရောက်စီမံခန့်ခွဲသောနယ်မြေ၏အကြောင်းကိုလေ့လာသင်ယူရန် ဖိလစ်ပိုင်နိုင်ငံသို့။ သွားရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဖြော်လ ၅ ရက်နေ့၊ ညနေ ၅ နာရီ မိန့် ၂၀ အချိန်တွင် စောအိမ္မားသည် လူထုအစည်းအဝေးမှ ငြင်းနေအိမ်သို့ ပြန်သည့်အချိန်တွင် မြန်မာတပ်မတော်၏စောင့်ကြည့်ပွဲ ခတ်မှုကိုခဲ့ရကာ သေဆုံးသွားခဲ့ရသည်။ စောအိမ္မားရတ်တရက်ပစ်သတ်ခံရမှုသည် ကရင် ဌာနတိုင်းရင်းသားလူထုနှင့် KESAN အဖွဲ့အစည်းအတွက် အလွန်ကြီးမားသော ဆုံးရုံးမှုတရ ဖြစ်သည်။ သူ၏ရပ်အလေလာင်းကိုပင်လျှင် မြန်မာတပ်မတော်က သေခေသချာချာပြန် လည်ပေးအပ်ခြင်းမရှိပါ။ ကမ္မာကြီးနှင့် ဌာနေကရင်တိုင်းရင်းသားလူထုတို့၏အခွင့်အရေးအတွက် ပြိုမြင်းချမ်းရေးအတွက် ပိမိဘဝတာခုလုံးအား ပုံအပ်ကြီးပမ်းဆွဲသောကော်မှုများကို ဆုံးရုံးလိုက်ရခြင်း အတွက် မူတော်ခရှင်ဌာနတိုင်းရင်းသားလူထုနှင့် KESAN အဖွဲ့သားအားလုံးမှာ အလွန်မြော်းနည်းကြော်ရပါသည်။

ဌာနတော်တိုင်းရင်းသားလူထု၏ လေလှထုးတမ်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရောက် ရေးနှင့် ဘိုးဘွားမြေ "ကော်" စနစ်များကို ပြောတောင်းမြောက်ပေးရေးများတွင် မိမိကိုယ်ကို ပေးဆပ်တိုက်ပွဲဝင်ခဲ့သည့်အပြင် လူသောဖော်အေးအဖွဲ့၏ကျေးဇူးပိုင်ဘုံသစ်တောတာဝန်ခံတည်းပိုသွားကျေးဇူးပိုင်ဘုံသစ်တောတာဝန်တော်မှုတို့၏ ပိုသွားကျေးဇူးပိုင်ဘုံသစ်တောလုပ်ငန်းများတွင် ထိရောက်စွာ ဦးဆောင်လာခဲ့သည်။ စောအိမ္မား၏သေဆုံးမှုကို ကျေးဇူးပိုင်ဘုံသစ်တော်မှုတို့၏ မည်သောအခါမျှ မေ့မည်မဟုတ်သလို သူ၏ပြင်းပွဲသောစိတ်ဆန္ဒသည် ဌာနတော်တိုင်းရင်းသားလူထုအကြားတွင် ထာဝစ်ဆက်လက်ရှင်သန်နေမည် ဖြစ်သည်။



ဒိ.မျာပလိုင်းအလွန်လှ ... ကြိမ်ကနတ်ဖြင့် ကွပ်တော့မှ
ပန်းမန်သစ်ခွဲလင်လှ ... လူမှုဘဝသာယာလှ၊
ပင်စည်ပေါ်က ပန်းသစ်ခွဲ - ထာဝစဉ်ပွဲလန်း ပင်စည်မန္တီးသမျှ

